

လက်ဆွဲတန်ဆာ နဲ့ <let hswe: tan za> 允许旅客随身携带的行李
 လက်ဆွဲတန်ဆာ ကဲ <let hswe: hnout hset> 握手问好
 လက်ဆွဲပုံး နဲ့ <let hswe: bon:> 提桶
 လက်ဆွဲဘာဂျာ နဲ့ <let hswe: ba gya> 手风琴
 လက်ဆွဲမီးအိမ် နဲ့ <let hswe: mi: ein> 马灯, 梭灯
 လက်ဆွဲမူးအိမ် နဲ့ <let hswe: hman ein> 马灯, 梭灯
 လက်ဆွဲလည်း နဲ့ <let hswe: hle:> 手拉车
 လက်ဆွဲသားရေအိတ် နဲ့ <let hswe: th-yei eit> 手提皮包
 လက်ဆွဲသွေးသွေး နဲ့ <let hswe: thit ta> 手提箱
 လက်ဆွဲသံး နဲ့ <let hswe: than bon:> 手提铁桶
 လက်ဆွဲအိတ် နဲ့ <let hswe: eit> 手提包
 လက်ဆွဲ နဲ့ <let hsun:> 手活动不便
 လက်ဆွဲနဲ့ နဲ့ <let hsun:> (古)成把的东西, 一把
 လက်ဆွဲနဲ့လက်ဆွဲပုံး နဲ့ <let hsun: let hsout> = လက်ဆွဲနဲ့
 လက်ဆွဲတိညို ကော် <let nyi nyi> 一致地, 齐心合力地
 လက်ဆွဲတက်တိညို ကော် <let nyi tet nyi> 齐心协力; 协调一致。
 လူအင်အားနှင့် ~ လုပ်ကြသည်။ 齐心协力地干。
 လက်ဆွဲဌား ကဲ <let nyaun:> 手酸
 လက်ဆွဲး နဲ့ <let hnyo:> 食指
 လက်ဆွဲးနှုန်း ကဲ <let hnyo: hnyun> 指
 လက်ဆွဲးတင်းကြောင်း ကော် <let hnyo: t-ngaunt ngaut> 指
 手划脚地; 指着鼻子: သူ.ကိုဝိုင်းပြီး ~ နှင့်လွှားကြပ်န
 သည်။ 大家围着她指着鼻子嘲笑。
 လက်ဆွဲးထိုး ကဲ <let hnyo: hto:> ①(用手)指 ②指责:
 လူတော်သူ.ကိုဝိုင်း၍ ~ ကြပ်ပြီး 人们都指责他。
 လက်ဆွဲးထိုးမလွှား ကဲ <let hnyo: hto: m-lwe:> 比比皆是:
 ပုဂ္ဂိုလ်းတွင်စေတိပိုစိုးသွား: ~ အောင်ပေါ်များပါသည်။ 在蒲
 甘、良字等地, 佛塔比比皆是。/ ရွာထဲမှာ ~ သူငယ်ချင်းတွေ
 အေးမျိုးတော်ဆွဲနိုင်းတယ်။ 在村里可以到数不清的朋友
 亲戚家去玩。
 လက်ဆွဲးတော် ကဲ <let hnyo: htaun> 竖起食指(表示赞
 同): သဘောတူယင် ~ ။ 如同意请举手。
 လက်ဆွဲးပုလင်း နဲ့ <let phnyit p-lin:> 软塑料瓶
 လက်တက်မှု နဲ့ <let t-gan:> ①一臂长的距离 ②咫尺之
 间, 近距离: ရောဂါအမြစ်ဖြတ်ရန် ~ လိုသည်။ 只差一点儿
 便可以把病根除。/ ရှိသူရှင် ~ တိုက်ကြသည်။ 与敌人进
 行肉搏战。/ ~ တိုင်း 亂白刃战
 လက်တဆ် နဲ့ <let t-hsit> ①一节手指 ②一丁点儿
 လက်တဆုံး နဲ့ <let t-hsan:> 伸一臂之距离
 လက်တဆုံး နဲ့ <let t-hsout> 一把; 小撮
 လက်တဆုံးစာ နဲ့ <let t-hsout sa:> ①一把(指数量) ②一
 小撮: ~ ရှိတဲ့ရှိသူတွေကိုမှုပါရမလိုပေါ်။ 不用把一小撮敌
 人放在眼里。

လက်ဘဆယ့်နှစ်သို့ နဲ့ <let t-hse' hn-thit u>【解】十二指肠
 လက်တနိုက်ကျ ကဲ <let t-hnait kya'> 凹陷,(眼窝)深陷:
 မျက်တွေ့တွေ့ ~ သွားသည်။ 眼窝深陷。
 လက်တဖော် နဲ့ <let t-phet> 一抱, 成抱的(东西): ~ စောင်ရွက်တွေ့တိုင် 一抱粗的柱子
 လက်တဖော် နဲ့ <let t-phau> = လက်ချုပ်တဖော်
 လက်တဖြောက် နဲ့ <let t-phyaut> 弹指之间
 လက်တဖြောက်တိုး နဲ့ <let t-phyaut ti:> = လက်တဖြောက်
 လက်တဖြောက်ပြန် ကော် <let t-phyan' byan'> 伸着手: ~
 တောင်းတယ်။ 伸手乞求。
 လက်တလုံးခြား ကော် <let t-lon: gya:> ①(喻)差一点儿
 အသက်တော်မျှ ~ လွှဲတျော်သွားသည်။ 死里逃生。②巧妙地
 (骗): ~ လိမ်တယ်။ 巧妙地行骗。/ ဥပဒေကိုဘယ်တော့မှ ~
 မလုပ်ရဘူး။ 什么时候也不许钻法律条文的空子。
 လက်တစ်ဦး နဲ့ <let t-wa:> 一掌宽
 လက်တသစ် နဲ့ <let t-thit> 一手指节长
 လက်တိုး I နဲ့ <let ti:> = လက်တိုးဆောင် II ကဲ <let ti:>
 拍手
 လက်တိုးချောင် ကဲ <let ti: khya'> 盖灶披间
 လက်တိုးဆောင် နဲ့ <let ti: zaun> 连接房屋后檐盖的小房
 间, 灶披间(见 အမိမ့်ဆောင်တို့图)
 လက်တိုးပြင် နဲ့ <let ti: byin> = လက်တိုးဆောင်
 လက်တိုး II နဲ့ <let tu'> 假胳膊, 假肢: ~ တပ်တားတယ်။
 安上假胳膊。II ကဲ <let tu'> (诗)比较; 竞赛
 လက်တူ ကဲ <let tu> (水平)相同, 不相上下
 လက်တူရည်တူ နဲ့ <let tu yi du> 同等水平
 လက်တူလက်ပြိုင် ကော် <let tu let pyain> (罕)比着, 争着
 လက်တောား ကဲ <let tei hta:> 捣碎, 春烂
 လက်တေားရှိကို နဲ့ <let tei: yait> 赊账赌牌
 လက်တိုး ကဲ <let to'> 用手指轻捅(暗示): သွားခါနီးကျေတော်?
 ကျော်ကို ~ နော်။ 你临走时可得跟我打个招呼啊。
 လက်တိုးပြုတိုး ကော် <let to' khyei do'> 亲密地: စကားပြု့
 ရှိမှာ ~ နှင့်။ 讲话时那么亲密。
 လက်တိုး I နဲ့ <let to> ①短袖, 短袖衣 ②缅甸人对广东省
 籍华侨的称呼 ③断了手指的手 II ကဲ <let to> 小气,
 吝啬: အငောက်ကြီးကတယ် ~ တာကိုး။ 大婶也太小气了。
 လက်တိုးလိုက်ပူးလုပ် နဲ့ <let to g-lo byu lin> [英 lactoglobulin]【化】乳球蛋白
 လက်တိုးမြို့တော် နဲ့ <let to mi ta> [英 lactometer]【化】乳比
 重计
 လက်တိုးလက်တော်: နဲ့ <let to let taun:> 家务琐事, 零活
 လက်တိုးလက်ရှုည် နဲ့ <let to let shei> 里里外外的家务事:
 ကျော်မှာသူ.ကိုပဲ ~ ခိုင်းနေရတာ။ 我里里外外都要派他
 去做。